

ကုလသမဂ္ဂမှ ပြဌာန်းထားသော အမျိုးသမီးအကျဉ်းသားများအား ပြုမှု ဆက်ဆံမှု ပိုင်းဆိုင်ရာ နည်းဥပဒေများနှင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိသော အပြစ်ကျူးလွန်သူများအတွက် ဆောင်ရွက်မှု များ (ဘန်ကောက်နည်းဥပဒေများ)

I. ယေဘုယျ ကျင့်သုံးမှု များ

၁။ အခြေခံ ဥပဒေများ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ နည်းဥပဒေ-
ဒ်အား ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။)

နည်းဥပဒေ - ၁

အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ နည်းဥပဒေ-
ဒ်ထဲတွင် ဖော်ပြထားသည့် ခွဲခြားစွာဆက်ဆံခြင်းမရှိရဆိုသော ဥပဒေသအား လက်တွေ့ လုပ်ဆောင်ချက်လုပ်ငန်းများတွင် လိုက်နာရာ၌၊ အမျိုးသမီးအကျဉ်းသားများ၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို ထည့်သွင်းလက်ခံရမည်ဖြစ်သည်။ ပြီးပြည့်စုံသော ကျား-မဆိုင်ရာကိစ္စရပ်များ မျှတစွာရရှိရန်အတွက် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအား ခွဲခြားစွာဆက်ဆံခြင်းရှိသည်ဟု မမှတ်ယူရပါ။

၂။ အကျဉ်းထောင်သို့ ဝင်ရောက်ခြင်း

နည်းဥပဒေ - ၂

(က) အမျိုးသမီးနှင့် ကလေးသူငယ်များသည် ၎င်းတို့ တွင် သီးခြားအားနည်းချက်များ ရှိသည့်အလျောက်၊ ၎င်းတို့ အကျဉ်းထောင်ဝင်ရောက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များအတွက် လုံလောက်သော ဂရုစိုက်မှု များပေးရမည်ဖြစ်သည်။ အမျိုးသမီးအကျဉ်းသားသစ်များသည် ၎င်းတို့ ၏ ဆွေးမျိုးသားချင်းများနှင့် ဆက်သွယ်ခွင့်၊ ဥပဒေအကြံပေးအား ရယူနိုင်ခွင့်၊ အကျဉ်းထောင်၏ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအပြင်၊ အကျဉ်းထောင်၏ စနစ်နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ရရှိခွင့် ရှိရမည်ဖြစ်သည်။ ထို့ အပြင် အကယ်၍ နိုင်ငံခြားသား အမျိုးသမီးအကျဉ်းသားဖြစ်ပါက၊ ဘာသာစကားအခက်အခဲ အကူအညီရယူလိုလျှင် ရယူနိုင်သော နေရာနှင့်တကွ၊ ကောင်စစ်ဝန်ရုံး၏ ကိုယ်စားလှယ်များအား တွေ့ ရှိနိုင်ခွင့် ရရှိရမည်ဖြစ်သည်။

(ခ) အကျဉ်းထောင်တွင်းသို့ မဝင်ရောက်ခင် သို့ မဟုတ် ဝင်ရောက်သည့်အချိန်တွင် အမျိုးသမီးအကျဉ်းသားများအနေဖြင့် ၎င်းတို့ ၏ကလေးများအား ပြုစုစောင့်ရှောက်ရန် တာဝန်ရှိပါက၊ ကျိုးကြောင်းသင့်လျော်သော အကျဉ်းချဆိုင်ငံ့ထားခြင်းအား ဖြစ်နိုင်ချေရှိလျှင်

ခွင့်ပြုပေးရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ကလေးများအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးများအား စဉ်းစားပေးခြင်းအပါအဝင်၊ ထိုကလေးများအတွက် လိုအပ်သော စီစဉ်မှု များပြုလုပ်ခြင်းအား ခွင့်ပြုပေးရမည်ဖြစ်သည်။

၃။ အကျဉ်းထောင်တွင် မှတ်ပုံတင်ခြင်း

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ နည်းဥပဒေ-၇အား ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။)

နည်းဥပဒေ - ၃

(က) အကျဉ်းထောင်တွင်းသို့ ဝင်ရောက်လာသည့် အမျိုးသမီးများ၏ သား၊သမီးအရေအတွက်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား အကျဉ်းထောင်ဝင်ရောက်သည့်အချိန်တွင် မှတ်တမ်းထားရှိရမည်ဖြစ်သည်။ ဤမှတ်တမ်းများတွင် မိခင်၏ အခွင့်အရေးအား ထိခိုက်နှစ်နာမှု မရှိပဲ၊ ကလေးများ၏ အမည်၊ အသက်အရွယ်များသာမက၊ မိခင်များနှင့် အတူတကွပါမလာသော ကလေးများအတွက် ကလေးများနေထိုင်ရာနေရာနှင့် အုပ်ထိန်းသူ၏ အကြောင်းအရာများ အနည်းဆုံးပါဝင်ရမည် ဖြစ်သည်။

(ခ) ကလေးများ၏ အထောက်အထားနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ အားလုံးအား အမြဲလျှို့ဝှက်ထားရမည်ဖြစ်ပြီး၊ ထိုသတင်းအချက်အလက်များအား အသုံးပြုမှု သည် ကလေးများအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးရရှိရန်ဟူသော အချက်နှင့် ညီမျှရမည်ဖြစ်သည်။

၄။ နေရာချထားခြင်း

နည်းဥပဒေ - ၄

အမျိုးသမီးအကျဉ်းသားများအား နေရာချထားရာတွင်၊ ၎င်းတို့၏ ကလေးများအား ပြုစုစောင့်ရှောက်ရန်တာဝန်များအား ထည့်သွင်းစဉ်းစား၍၊ ဖြစ်နိုင်ချေရှိသည့် အတိုင်းအတာအလျောက် ၎င်းတို့ အိမ် သို့ မဟုတ် လူမှု ရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးနေရာများနှင့် အနီးဆုံးနေရာများရှိ ထောင်များတွင်သာ နေရာချထားရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးတစ်ဦးချင်းစီ၏ လိုလားမှု နှင့် ပရိုဂရမ်များ၊ ဝန်ဆောင်မှု များရရှိနိုင်မှု များကိုလည်း နေရာချထားရာတွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

၅။ တစ်ကိုယ်ရေ သန့်ရှင်းမှု

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ နည်းဥပဒေ - ၁၅ နှင့် ၁၆တို့ အား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၅

အမျိုးသမီးအကျဉ်းသားများအတွက် နေရာထိုင်ခင်းများတွင် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့် ရှင်းရေး၌ လိုအပ်သော ပစ္စည်းများနှင့် အခြားပံ့ပိုးမှု များရှိရမည် ဖြစ်သည်။ ထိုပံ့ပိုးမှု များထဲ၌ ချက်ပြုတ်မှု လုပ်ငန်းများတွင် ပါဝင်နေရသော အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မိခင်နို့ တိုက်ကျွေးနေသော အမျိုးသမီးများအတွက် ကလေးများနှင့် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့် ရှင်းရေး၌ လိုအပ်သော ရေအား အမြဲထောက်ပံ့ခြင်းတို့ ပါဝင်ပါသည်။ ထို့ အပြင် ဓမ္မတာလာနေသော အမျိုးသမီးများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများအား အခကြေးငွေမယူပဲ ထောက်ပံ့ခြင်းတို့ လည်း ပါဝင်ပါသည်။

၆။ ကျန်းမာရေးပြုစောင့်ရှောက်ရေး ဝန်ဆောင်မှု များ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၂၂ မှ ၂၆အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

(က) အကျဉ်းထောင်သို့ ဝင်ရောက်ချိန်တွင် ဆေးစစ်ခြင်း

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၂၄ အားထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၆

အမျိုးသမီးအကျဉ်းသားများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးရာတွင် အခြေခံကျန်းမာရေး ပြုစောင့်ရှောက်မှု လိုအပ်ချက်များအား ဆုံဖြတ်ပေးနိုင်သည့် ပြီးပြည့်စုံသော စစ်ဆေးမှု ဖြစ်ရမည်ဖြစ်သည်။ ထို့ အပြင် ထိုကျန်းမာရေးစစ်ဆေးမှု တွင် အကျဉ်းထောင်သို့ မဝင်ရောက်ခင်တွင် ခံစားခဲ့ရသော၊ တည်ရှိခဲ့သော အောက်ပါရောဂါစစ်တမ်းများ သို့ မဟုတ် နောက်ခံမှတ်တမ်းများကိုပါ ပါဝင်ရမည်ဖြစ်သည်။

(က) ကာလသားရောဂါ သို့ မဟုတ် သွေးမှတစ်ဆင့်

ကူးဆက်တတ်သောရောဂါများအား စစ်ဆေးခြင်းနှင့် ဖြစ်နိုင်ချေရှိသော အချက်များပေါ်တွင် မူတည်၍ အမျိုးသမီးအကျဉ်းသားများအား စစ်ဆေးမှု မတိုင်ခင်ပြုလုပ်ပေးသော နှစ်သိမ့်ဆွေးနွေးမှု နှင့် စစ်ဆေးမှု ပြီးလျှင် ပြုလုပ်ပေးသော နှစ်သိမ့်ဆွေးနွေးမှု များနှင့်အတူ HIVပိုး စစ်ဆေးခြင်းများ

(ခ) စိတ်ဒဏ်ရာကြောင့် ရရှိသော စိတ်ဖိစီးမှု ရောဂါ၊ မိမိကိုယ်ကို သေကြောင်းကြံစည်မှု နှင့် မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်နိုင်သော အန္တရာယ်ရှိမှု များအပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် စစ်ဆေးခြင်းများ

(ဂ) လက်ရှိ သို့မဟုတ် လတ်တလောတွင် ဆောင်ထားသော ကိုယ်ဝန်များ၊ ကလေးမွေးဖွားခြင်းနှင့် ဆက်လျဉ်းသော ကျန်းမာရေး အကြောင်းအချက်များအပါအဝင် အမျိုးသမီးအကျဉ်းသားများ၏ မျိုးပွားမှု နှင့် သက်ဆိုင်သော နောက်ခံသတင်းအချက်အလက်များ

(ဃ) မူးယစ်ဆေးဝါးများအား မှီဝဲသုံးစွဲမှု ရှိခြင်း

(င) လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု နှင့် အခြားပုံစံ အကြမ်းဖက်မှု များရှိခြင်း

နည်းဥပဒေ - ၇

(က) အကျဉ်းချခံရသေးမှီ သို့မဟုတ် အကျဉ်းချခံနေရစဉ်တွင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု နှင့် အခြားပုံစံ အကြမ်းဖက်မှု များရှိခဲ့ပါက၊ တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်များမှ အကူအညီရရှိနိုင်ခြင်းဆိုသည့် အခွင့်အရေးကို အမျိုးသမီးအကျဉ်းသားအား အသိပေးရမည်ဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီးအကျဉ်းသားအား လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ရမည့် အဆင့်များကိုပါ ပြည့်စုံစွာ အသိပေးရမည်ဖြစ်ပါသည်။ အကယ်၍ အမျိုးသမီးအကျဉ်းသားသည် ဥပဒေရေးရာ အရေးယူဆောင်ရွက်မှု အား သဘောတူညီမှု ရရှိခဲ့ပါက၊ သင့်လျော်သော ဝန်ထမ်းအား သတင်းပေးပို့၍ စစ်ဆေးမှု များပြုလုပ်ရန် အရည်အချင်းရှိ အာဏာပိုင်အား ချက်ချင်းလွှဲပြောင်းပေးရမည် ဖြစ်သည်။ ထောင်အာဏာပိုင်များသည် ထိုအမျိုးသမီးအကျဉ်းသားအား ဥပဒေရေးရာ အထောက်အပံ့ရရှိရန်လည်း ကူညီပေးရမည်ဖြစ်သည်။

(ခ) ထိုအမျိုးသမီးအကျဉ်းသားသည် ဥပဒေရေးရာ အရေးယူဆောင်ရွက်မှု အား ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ထောင်အာဏာပိုင်များအနေဖြင့် ထိုအမျိုးသမီးအကျဉ်းသားအား စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ သို့မဟုတ် နှစ်သိမ့်ဆွေးနွေးမှု များ ချက်ချင်းရရှိစေရန် သေချာသည့် ကြိုးပမ်းအားထုတ်မှု များရှိရမည် ဖြစ်သည်။

(ဂ) ထိုသို့ တိုင်ကြားချက်များ သို့မဟုတ် ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှု များအား လက်တုံ့ပြန်ခြင်းကို ရှောင်ရှားစေနိုင်မည့် တိကျသော ဆောင်ရွက်မှု များ ပေါ်ပေါက်လာရမည်ဖြစ်သည်။

နည်းဥပဒေ - ၈

အမျိုးသမီးအကျဉ်းသမားများ၏ ကျန်းမာရေးပိုင်းဆိုင်ရာ သတင်းအချက်အလက်များအား လျှို့ဝှက်ထားနိုင်သည့် အခွင့်အရေး၊ အထူးသဖြင့် ၎င်းတို့ ၏ မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးနှင့်ဆက်လျဉ်းသော နောက်ခံမှတ်တမ်းများနှင့် အခြားသက်ဆိုင်သည့် သတင်းအချက်အလက်များအား မမူဝေခြင်းနှင့် ဆေးစစ်ဆေးမှု များအား မပြုလုပ်ခြင်းဟူသော အခွင့်အရေးများအား အမြဲလေးစားအသိအမှတ်ပြုရမည်ဖြစ်သည်။

နည်းဥပဒေ - ၉

အကယ်၍ အမျိုးသမီးအကျဉ်းသားတွင် ကလေးသူငယ်များ အတူတကွပါလာလျှင် ကုသမှု များ သို့ မဟုတ် ကျန်းမာရေးဆိုင်ရာလိုအပ်မှု အား သိရှိနိုင်ရန်အတွက် ဖြစ်နိုင်ပါက ကလေးအထူးကုဖြင့် ထိုကလေးအားလည်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်သည်။ ဘယ်နည်းဖြင့်မဆို ပြည်သူလူထုထဲတွင် ရရှိနေသော ကျန်းမာရေးဝန်ဆောင်မှု များနှင့် ညီမျှသော သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ပေးရမည်ဖြစ်သည်။

(ခ) ကျား-မဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု များ

နည်းဥပဒေ - ၁၀

(က) ဘယ်နည်းဖြင့်မဆို ပြည်သူ့ လူထုထဲတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှု များနှင့် ညီမျှသည့် ကျား-မအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု များအား အမျိုးသမီးအကျဉ်းသားများအတွက် စီစဉ်ပေးသင့်ပါသည်။

(ခ) အကယ်၍ အမျိုးသမီးအကျဉ်းသားမှ အမျိုးသမီးဆရာဝန် သို့ မဟုတ် အမျိုးသမီးသူနာပြုနှင့် စမ်းသပ်ခွင့်၊ ကုသခွင့်ကို တောင်းခံပါက၊ တတ်နိုင်သမျှ အမျိုးသမီးဆရာဝန်၊ သူနာပြုအား ရရှိနိုင်အောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ သို့ သော် ထိုတောင်းခံခွင့်သည့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် လိုအပ်သော အခြေအနေများတွင် မပါဝင်ပေ။ အမျိုးသမီးအကျဉ်းသား၏ ဆန္ဒနှင့်မကိုက်ညီသည့် အမျိုးသားကျန်းမာရေးပညာရှင်မှ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါက၊ အမျိုးသမီးဝန်ထမ်းတစ်ဦးသည် ထိုစစ်ဆေးနေစဉ်အချိန်တွင် ဘေးတွင်ရှိနေရမည်ဖြစ်သည်။

နည်းဥပဒေ - ၁၁

(က) ဆရာဝန်မှ ထူးခြားသောအခြေအနေတည်ရှိသည်ဟု မှတ်ယူခြင်း သို့ မဟုတ် ဆရာဝန်မှ လုံခြုံရေးအကြောင်းအရာအရ အကျဉ်းထောင်ဝန်ထမ်းအဖွဲ့ ဝင်အား တောင်ဆိုခြင်း

သို့ မဟုတ် အထက်တွင်ဖော်ပြခဲ့သော စာပိုဒ် - ၂၊ နည်းဥပဒေ - ၁၀ အရ အမျိုးသမီးအကျဉ်းသား၏ တောင်းဆိုချက်ကြောင့် ဝန်ထမ်းအဖွဲ့ ဝင်တည်ရှိမှု များမှအပ၊ ကျန်းမာရေးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရာတွင် ကျန်းမာရေးဝန်ထမ်းသာ ရှိနေရမည်ဖြစ်သည်။

(ခ) အကယ်၍ ကျန်းမာရေးစမ်းသပ်စစ်ဆေးနေချိန်တွင်

ကျန်းမာရေးဝန်ထမ်းမဟုတ်သော အကျဉ်းထောင်ဝန်ထမ်းတည်ရှိရန် လိုအပ်ပါက၊ ထိုဝန်ထမ်းသည် အမျိုးသမီးဖြစ်သင့်သကဲ့သို့ ထိုစမ်းသပ်စစ်ဆေးမှု သည်လည်း အကာအကွယ်နှင့်ပတ်သတ်၍ သီးသန့် တည်ရှိမှု၊ ဂုဏ်သိက္ခာနှင့် လျှို့ဝှက်ထားရှိမှု စသည်တို့နှင့် ကိုက်ညီမှု ရှိသည့် လုပ်ဆောင်ချက်ရှိရမည်ဖြစ်သည်။

(ဂ) စိတ်ကျန်းမာရေးနှင့် စိတ်မကျန်းမာမှု များအား ပြုစုစောင့်ရှောက်ခြင်း

နည်းဥပဒေ - ၁၂

စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ရန် လိုအပ်သော အမျိုးသမီးအကျဉ်းသားများအတွက် တစ်ဦးချင်း၊ ကျား၊မရေးရာ သတိထားမှု များ၊ စိတ်ဒဏ်ရာနှင့် အခြားပြည့်စုံသော စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး ပရိုဂရမ်များအပါအဝင် စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ရန်အတွက် လိုအပ်ချက်များအားလုံးအား အကျဉ်းထောင် သို့ မဟုတ် အကျဉ်းထောင်မဟုတ်သော ခေတ္တထိန်းသိမ်းထားသည့် နေရာများတွင်ပါ ရရှိနိုင်ရပါမည်။

နည်းဥပဒေ - ၁၃

အကျဉ်းထောင်ဝန်ထမ်းများသည် အမျိုးသမီးများ စိတ်ဒဏ်ရာခံစားစေနိုင်သည့် အခြေအနေများနှင့် ပတ်သတ်၍ အသိပညာရှိသင့်ပြီး၊ ထိုအခြေအနေများကိုလည်း သတိထားစောင့်ကြည့်ကာ သင့်လျော်သော အကူအညီများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

(ဃ) ခုခံအားကျဆင်းမှု ရောဂါပိုး (HIV) အား ကာကွယ်ခြင်း၊ ကုသခြင်း၊

ပြုစုစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်း

နည်းဥပဒေ - ၁၄

ပြစ်ဒဏ်ပေးသည့် အဖွဲ့ အစည်းများတွင် HIV/AIDSတို့ ပြန့်ခြင်းအား ပေါ်ပေါက်လာစေရန်အတွက်၊ ပရိုဂရမ်များနှင့် ဝန်ဆောင်မှု များသည် အမေမှ ကလေးသို့ ကူးစက်ခြင်းအား ကာကွယ်ပေးခြင်းအပါအဝင် အမျိုးသမီးများ၏ အထူးလိုအပ်ချက်များကို တုံ့ပြန်မှု ရရှိနိုင်သည့် ပရိုဂရမ်များနှင့် ဝန်ဆောင်မှု များ ဖြစ်သင့်ပါသည်။ ထိုအခြေအနေတွင်

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အချင်းချင်း အပြန်အလှန် ပညာပေးခြင်းကဲ့သို့ သော HIVကာကွယ်ရေး၊ ကုသရေးနှင့် စောင့်ရှောက်ရေးအတွက် လုပ်ဆောင်ချက်များအား အားပေးခြင်းနှင့် အကူအညီပေးခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။

(င) မူးယစ်ဆေးဝါးအလွဲသုံးစားပြုခြင်းအား ကုသခြင်း ပရိုဂရမ်များ နည်းဥပဒေ - ၁၅

အကျဉ်းထောင်ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသမီးများအတွက် အထူးရေးဆွဲထားသော ကုသရေးပရိုဂရမ်များအား စီစဉ်ပေးခြင်း သို့မဟုတ် ထောက်ပံ့ခြင်းများ ပါဝင်ရမည်ဖြစ်သည်။ ထိုသို့ စီစဉ်ပေးရာတွင် ယခင်က မတရားဖိနှိပ်ခံရမှု များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးရှိသော မိခင်များအတွက် အထူးလိုအပ်ချက်များနှင့် ၎င်းတို့ ၏ မတူညီသော ယဉ်ကျေးမှု နောက်ခံအကြောင်းအရာများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

(စ) မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု နှင့် မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်းအား ကာကွယ်ခြင်း

နည်းဥပဒေ - ၁၆

နည်းဗျူဟာများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ၊ စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးဆိုင်ရာ၊ လူမှု ဘဝဖူလုံရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း အဖွဲ့ အစည်းများနှင့် ဆွေးနွေးခြင်း၊ အမျိုးသမီးအကျဉ်းသားများကြားတွင် မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု နှင့် မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်းအား ကာကွယ်ခြင်းနှင့် ထိုသို့ ပြုလုပ်နိုင်မည့် အလားအလာရှိသည့်သူများအား ကျား-မအလိုက် သင့်လျော်သော အထူးထောက်ပံ့မှု များ စီစဉ်ပေးခြင်းများကဲ့သို့ သော လုပ်ဆောင်ချက်များသည် အမျိုးသမီးအကျဉ်းထောင်များတွင် တည်ရှိသော စိတ်ကျန်းမာရေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ ပြီးပြည့်စုံသောမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါရှိရပါမည်။

(ဆ) ကြိုတင်ကာကွယ်မှု ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု များ နည်းဥပဒေ - ၁၇

အမျိုးသမီးအကျဉ်းသားများသည် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မှု များနှင့် သက်ဆိုင်သော ပညာပေးများနှင့် ဗဟုသုတသတင်းများ ရရှိသင့်ပါသည်။ ထိုပညာပေးများတွင် HIVရောဂါပိုး၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ အခြားသွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ကျား-

မအလိုက် ဖြစ်ပွားတတ်သော ကျန်းမာရေး အခြေအနေများနှင့်သက်ဆိုင်သည့် ဗဟုသုတများလည်း ပါဝင်ရမည်ဖြစ်သည်။

နည်းဥပဒေ - ၁၈

အမျိုးသမီးအကျဉ်းသားများအတွက် Papanicolaou စစ်ဆေးမှု များ (papsmear tests) ၊ ရင်သားအား စမ်းဆေးခြင်းနှင့် မီးယပ်ဆိုင်ရာ ကင်ဆာ (gynaecological cancer) ကဲ့သို့ သော အမျိုးသမီးများနှင့် သက်ဆိုင်သည့် ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မှု လုပ်ငန်းများသည် ပြင်ပပြည်သူလူထုထဲတွင် ၎င်းတို့ နှင့် အသက်တူညီမှု ရှိသော အမျိုးသမီးများအား ပြုလုပ်ပေးသော ဆောင်ရွက်မှု များနှင့် အခြေခံအားဖြင့် တူညီမှု ရှိရပါမည်။

၇။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၂၇ မှ ၃၆အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

(က) ရှာဖွေမှု များ

နည်းဥပဒေ - ၁၉

အမျိုးသမီးအကျဉ်းသားများအား ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှာဖွေမှု များ ပြုလုပ်ရာတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် လေးစားမှု အား ကာကွယ်ထားသည့် ကောင်းမွန်သော ဆောင်ရွက်ချက်များ ဖြစ်စေရပါမည်။ ထိုသို့ ရှာဖွေရာတွင်လည်း သင့်လျော်သော ရှာဖွေရေးနည်းများအား သင်ယူထားသော အမျိုးသမီးဝန်ထမ်းမှ ပြုလုပ်သင့်ပြီး၊ ပြုလုပ်ရာတွင်လည်း တည်ရှိထားသော လုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။

နည်းဥပဒေ - ၂၀

Invasive body searchesမှ ရရှိနိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု နှင့် ဖြစ်နိုင်ချေရှိသော ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု များကို ရှောင်ကြဉ်နိုင်ရန်အတွက် Scans စသည်ကဲ့သို့ သော အခြား စစ်ဆေးနည်းများကို strip searches and invasive body searchesအစား အသုံးပြုနိုင်ရန် ကြိုးစားသင့်ပါသည်။

နည်းဥပဒေ - ၂၁

အကျဉ်းထောင်ထဲတွင် မိခင်နှင့် အတူတကွပါလာသော ကလေးများနှင့် အကျဉ်းသားများဆီသို့ အလည်အပတ်လာရောက်သော ကလေးများအား ရှာဖွေမှု ပြုလုပ်ရာတွင် အကျဉ်းထောင်ဝန်ထမ်းများသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု ရှိသူများကဲ့သို့ ပြုသရမည်ဖြစ်ပြီး၊ ဂုဏ်သိက္ခာနှင့် လေးစားမှု ကို အခြေခံကာ ပြုလုပ်သင့်ပါသည်။

(ခ) စည်းမျဉ်းစည်းကမ်းနှင့် အပြစ်ဒဏ်

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများ - ၂၇ မှ ၃၂အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၂၂

အကျဉ်းထောင်ထဲတွင် တိုက်ပိတ်ချုပ်လှောင်ထားခြင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းအရ သီးသန့် ထားခြင်းကဲ့သို့ သော အပြစ်ဒဏ်များအား ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးကင်းစ ကလေးငယ်များရှိသော အမျိုးသမီးများနှင့် နို့တိုက်မိခင်များအား မကျင့်သုံးသင့်ပါ။

နည်းဥပဒေ - ၂၃

အမျိုးသမီး အကျဉ်းထောင်သားများအား စည်းကမ်းအရ အရေးယူမှု တွင် မိသားစုဝင်များနှင့် အထူးသဖြင့် ၎င်းတို့ ၏ ကလေးများဖြင့် ဆက်သွယ်မှု ဖြတ်တောက်ခြင်းများ မပါဝင်သင့်ပေ။

(ဂ) ချုပ်နှောင်ရာတွင် အသုံးပြုသော ကိရိယာများ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၃၃ နှင့် ၃၄ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၂၄

ချုပ်နှောင်ရာတွင် အသုံးပြုသော ကိရိယာများအား အမျိုးသမီးများ ကလေးမွေးဖွားခါနီးအချိန်တွင် လည်ကောင်း၊ မွေးဖွားနေစဉ်အချိန်နှင့် မွေးဖွားပြီးပြီးချင်းတို့ တွင် အသုံးမပြုရပေ။

(ဃ) အကျဉ်းသားများမှ သတင်းပေးခြင်းနှင့် တိုင်ကြားခြင်း။ ။ စစ်ဆေးခြင်းများ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၃၅ နှင့် ၃၆ နည်းဥပဒေများနှင့်၊ စစ်ဆေးခြင်းနှင့် သက်ဆိုင်သော နည်းဥပဒေ - ၅၅ တို့အား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၂၅

၁။ မတရားဖိနှိပ်ခံရခြင်း ခံနေရသည်ဟု အမျိုးသမီးအကျဉ်းသားများမှ တိုင်ကြားပါက၊ ထိုအမျိုးသမီးအကျဉ်းသမားများအတွက် ကာကွယ်ပေးမှု၊ အထောက်အပံ့နှင့် နှစ်သိမ့်ဆွေးနွေးခြင်းစသည်တို့ကို ချက်ချင်းရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့ပြင် တိုင်ကြားမှုကို စုံစမ်းစစ်ဆေးရာတွင်လည်း ကျွမ်းကျင်၍ လွတ်လပ်သော အာဏာပိုင်များမှ စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ ထိုသို့ စုံစမ်းစစ်ဆေးရာတွင်လည်း လျှို့ဝှက်စွာ စုံစမ်းရမည်ဟူသော စည်းကမ်းအား လေးစားလိုက်နာရမည် ဖြစ်သည်။ ကာကွယ်ပေးမှု အတွက် လုပ်ဆောင်ပေးသော ဆောင်ရွက်မှု များတွင်လည်း လက်တုံ့ပြန်နိုင်ချေရှိသော အန္တရာယ်အား ထည့်သွင်းစဉ်းစားကာ လိုအပ်သော ဆောက်ရွက်ချက်များ လုပ်ဆောင်ပေးရမည်ဖြစ်သည်။

၂။ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရသော အမျိုးသမီးအကျဉ်းသားများ၊ အထူးသဖြင့် ထိုသို့ အလွဲသုံးစားခံရခြင်းကြောင့် ကိုယ်ဝန်ရှိလာသော အမျိုးသမီးအကျဉ်းသားများအနေဖြင့် သင့်လျော်သော ကျန်းမာရေးအကြံပေးများနှင့် နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှု များရရှိသင့်ပါသည်။ ထို့အပြင် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု များ၊ ထောက်ပံ့မှု များနှင့် ဥပဒေရေးရာ အကူအညီများကို ပေးအပ်ပေးရမည် ဖြစ်သည်။

၃။ အမျိုးသမီးအကျဉ်းသားများ၏ အကျဉ်းချခြင်းနှင့် ပြုမှုဆက်ဆံခြင်းဆိုင်ရာ အခြေအနေများကို စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များပြုလုပ်မည့် စစ်ဆေးရေးအဖွဲ့ များ၊ အမျိုးသမီးအကျဉ်းသားများထံသို့ လာရောက်တွေ့ ဆုံလည်ပတ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းအဖွဲ့ များ သို့ မဟုတ် ကြီးကြပ်ရေးအဖွဲ့ များတွင်လည်း အမျိုးသမီးအဖွဲ့ ဝင်များ ပါဝင်သင့်ပါသည်။

အပြင်လောကနှင့် တွေ့ ဆုံဆက်သွယ်ခြင်း

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၃၇ မှ ၃၉ အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၂၆

အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ ၏ ကလေးများ၊ ကလေးများ၏ အုပ်ထိန်းသူများ အပါအဝင် ၎င်းတို့ ၏မိသားစုများ၊ ဥပဒေရေးရာ ကိုယ်စားလှယ်များနှင့် တွေ့ ဆုံမှု အား အကျိုးအကြောင်းသင့်လျော်ပါက ထိုတွေ့ ဆုံမှု အား အားပေးခြင်းနှင့် ကူညီထောက်ပံ့ပေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ဖြစ်နိုင်ချေရှိပါက အမျိုးသမီးများအား ၎င်းတို့ ၏ အိမ်များနှင့် ဝေးသောနေရာများရှိ အကျဉ်းစခန်းတွင် အကျဉ်းချုပ်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများအားချိန်ညှိခြင်းများအား ဆောင်ရွက်ချက်များတိုင်းတွင် ပြုလုပ်စဉ်းစားသင့်ပါသည်။

နည်းဥပဒေ - ၂၇

အိမ်ထောင်ဘက်များလာနေလာလည်နိုင်ခြင်း ခွင့်ပြုချက်ရှိသောနေရာတွင် အမျိုးသမီးအကျဉ်းသားများအားလည်း အမျိုးသားများကဲ့သို့ ၎င်းခွင့်ပြုချက်အား တန်းတူအခွင့်အရေးပေးရမည်ဖြစ်သည်။

နည်းဥပဒေ - ၂၈

ကလေးများပါဝင်သော လည်ပတ်တွေ့ ဆုံမှု ဖြစ်ပါက ထောင်ဝန်ထမ်းများ၏ သဘောထားများမှအစ ကလေးများအား ကောင်းမွန်သော လည်ပတ်တွေ့ ဆုံသည့် အတွေ့ အကြုံရရှိစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်။ ထို့ အပြင် မိခင်နှင့် ကလေး၏ ပွင့်လင်းစွာ ထိတွေ့ ဆက်ဆံမှု ကိုလည်း ခွင့်ပြုချက်ပေးရမည်ဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အခြေအနေဖြစ်ပါက ကလေးများနှင့် အချိန်ပေး၍ ထိတွေ့ ဆက်ဆံမှု ပါဝင်သည့် လည်ပတ်တွေ့ ဆုံမှု ကို အားပေးရမည် ဖြစ်သည်။

၉။ အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းရေးရာနှင့် သင်တန်းပေးခြင်း

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၄၆ မှ ၅၅ အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၂၉

အမျိုးသမီးအကျဉ်းထောင်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အမျိုးသမီးအကျဉ်းသားများ၏ လူမှု ရေးဆိုင်ရာ

ပြန်လည်ပေါင်းစည်းနိုင်မှု ဆိုသည့် အထူးလိုအပ်ချက်များကို သိရှိကိုင်တွယ်နိုင်ခြင်းနှင့် လုံခြုံရေးနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အထောက်အပံ့များကို စီမံခန့်ခွဲနိုင်ခြင်းဟူသော စွမ်းဆောင်ရည်များကို ထည့်သွင်းရမည်ဖြစ်သည်။ အမျိုးသမီးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ဆောင်ချက်များတွင်လည်း အမျိုးသမီးအကျဉ်းသားများအား ပြုမှု ဆက်ဆံရေး၊ စောင့်ရှောက်ရေးတို့ နှင့် သက်ဆိုင်သော မူဝါဒများနှင့် မဟာဗျူဟာများ ရေးဆွဲခြင်းစသည့် အဓိကတာဝန်ဝတ္တရားများ ပါဝင်မှု ရှိသော အထက်နေရာများတွင်ပါ စွမ်းဆောင်ရည် မြှင့်တင်မှု ရှိရပါမည်။

နည်းဥပဒေ - ၃၀

အမျိုးသမီးဝန်ထမ်းများအား ဆန့်ကျင်မှု ရှိသည့် ကျား-မ ခွဲခြားဆက်ဆံသော ကိစ္စရပ်များအား ကာကွယ်ရန်နှင့် သိရှိနိုင်ရန်အတွက် အကျဉ်းထောင်ဝန်ထမ်းများ၏ စီမံခန့်ခွဲရေးလုပ်ငန်းများရှိ အုပ်ချုပ်ရေးအဆင့်များတွင် ရှင်းလင်းသော ကတိကဝတ်များနှင့် ရေရှည် စိတ်အားထက်သန်မှု များ ရှိရမည်ဖြစ်သည်။

နည်းဥပဒေ - ၃၁

အကျဉ်းသားဝန်ထမ်းများ၏ လုပ်ဆောင်မှု များအတွက် ရှင်းလင်းသော မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင် အမျိုးသမီးအကျဉ်းသားများအား ကျား-မပေါ်တွင် အခြေခံသည့် ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အလွဲသုံးစားပြုမှုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်းတို့ မှ အကောင်းဆုံးကာကွယ်ပေးနိုင်မည့် ရည်ရွယ်ချက်ပေါ်တွင် မူတည်၍ ရေးဆွဲခြင်းနှင့် အကောင်းအထည်ဖော်ခြင်းများ ရှိရမည်ဖြစ်သည်။

နည်းဥပဒေ - ၃၂

အမျိုးသမီးအကျဉ်းထောင်ဝန်ထမ်းများသည် အမျိုးသားဝန်ထမ်းများနှင့်တန်းတူ သင်တန်းများအား တက်ရောက်ခွင့် ရရှိရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးအကျဉ်းထောင်များ၏ စီမံခန့်ခွဲရေးတွင် ပါဝင်သော ဝန်ထမ်းများအားလုံးသည် ကျား-မပေါ်တွင် အခြေခံသော ထိခိုက်လွယ်ခြင်း ကိစ္စရပ်များ၊ ခွဲခြားဆက်ဆံခြင်းနှင့် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခြင်းတို့ အား တားဆီးခြင်းဆိုင်ရာ သင်တန်းများရရှိသင့်ပါသည်။

နည်းဥပဒေ - ၃၃

(က) အမျိုးသမီးအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ချထားခံရသည့် ဝန်ထမ်းများအားလုံးသည် အမျိုးသမီးအကျဉ်းသားများ၏ ကျား-မပေါ်တွင် အခြေခံသည့် လိုအပ်ချက်များနှင့် လူ့ အခွင့်အရေးဆိုင်ရာ သင်တန်းများ ရရှိသင့်ပါသည်။

(ခ) အမျိုးသမီးအကျဉ်းထောင်များတွင် တာဝန်ထမ်းဆောင်နေသော အကျဉ်းထောင်ဝန်ထမ်းများအား အရေးပေါ်ကျန်းမာရေးနှင့် အခြေခံဆေးဘက်ဆိုင်ရာ သင်တန်းများအပြင်၊ အဓိကအကြောင်းအရာများဖြစ်သော အမျိုးသမီးကျန်းမာရေး ကိစ္စရပ်များနှင့် ဆက်လျဉ်းသည့် အခြေခံသင်တန်းများကိုလည်း စီစဉ်ပေးရပါမည်။

(ဂ) ကလေးသူငယ်များသည် မိခင်များနှင့်အတူ အကျဉ်းထောင်ထဲတွင် လိုက်လံနေထိုင်ခွင့် ရရှိသော နေရာများတွင်၊ အရေးပေါ်အခြေအနေများနှင့် လိုအပ်ချက်အချိန်များရှိခဲ့ပါလျှင် မှန်ကန်စွာ လုပ်ဆောင်နိုင်ရန် အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် ကလေးများ၏ ကျန်းမာရေးအခြေအနေဆိုင်ရာ အခြေခံသင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာမြှင့်တင်မှု များကို စီစဉ်ပေးသင့်ပါသည်။

နည်းဥပဒေ - ၃၄

HIVနှင့် ဆက်လျဉ်းသည့် စွမ်းဆောင်ရည် မြှင့်တင်ရေးပရိုဂရမ်များသည် အကျဉ်းထောင်ဝန်ထမ်းများအား ပို ချသော ပုံမှန်သင်ရိုးညွှန်တမ်းများ၏ အပိုင်းတစ်ပိုင်းအနေဖြင့် ပါဝင်သင့်ပါသည်။ HIV/AIDSအား ကာကွယ်ခြင်း၊ ကုသခြင်း၊ ပြုစုခြင်းနှင့် အထောက်အပံ့ပေးခြင်းဆိုင်ရာတို့ အပြင်၊ HIVရောဂါနှင့် အဓိကဆက်စပ်သည့် ကျား-မဆိုင်ရာနှင့် လူ့ အခွင့်အရေးများ၊ အမည်းစက်ထင်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ ကဲ့သို့ သော အကြောင်းအရာများသည်လည်း သင်ရိုးညွှန်တမ်း၏ တစ်စိတ်တစ်ဒေသအနေဖြင့် ပါဝင်သင့်ပါသည်။

နည်းဥပဒေ - ၃၅

အကျဉ်းထောင်ဝန်ထမ်းများအား စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်းနှင့် သေကြောင်းကြံစည်ခြင်းကဲ့သို့ သော အန္တရာယ်များကို သတိပြုမိနိုင်ရန်အပြင်၊ ထိုကဲ့သို့ ကိစ္စရပ်များပေါ်ပေါက်လာပါက အထောက်အပံ့ပေးခြင်းနှင့် ပါရဂူများထံသို့ လွှဲပြောင်းပေးနိုင်ခြင်းစသည့် ကူညီမှု များ ပေးနိုင်ရန်အတွက်လည်း လေ့ကျင့်ပေးထားသင့်ပါသည်။

၁၀။ အမျိုးသမီးလူငယ် အကျဉ်းသားများ

နည်းဥပဒေ - ၃၆

အကျဉ်းထောင် အာဏာပိုင်များသည် အမျိုးသမီးလူငယ် အကျဉ်းသားများ၏ လိုအပ်ချက်များကို ကာကွယ်ပေးနိုင်သည့် ဆောင်ရွက်ချက်များ ချမှတ်ရမည်ဖြစ်သည်။

နည်းဥပဒေ - ၃၇

အမျိုးသမီးလူငယ် အကျဉ်းသားများသည် အမျိုးသားလူငယ် အကျဉ်းသားများ ရရှိနိုင်သော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများအား တန်းတူရရှိနိုင်ခွင့် ရှိရမည်ဖြစ်သည်။

နည်းဥပဒေ - ၃၈

အမျိုးသမီးလူငယ် အကျဉ်းသားများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု သို့မဟုတ် အကြမ်းဖက်မှု များအတွက် နှစ်သိမ့်ဆွေးနွေးခြင်းကဲ့သို့ သော အသက်အရွယ်နှင့် ကျား-မဆိုင်ရာ ပရိဂရမ်များနှင့် ဝန်ဆောင်မှု များအား လက်လှမ်းမီသင့်ပါသည်။ ထို့အပြင် ၎င်းတို့ သည် အမျိုးသမီးကျန်းမာရေးဆိုင်ရာ ပညာပေးမှု များနှင့် လူကြီး အမျိုးသမီး အကျဉ်းသားများကဲ့သို့ သားဖွားမီးယပ်အထူးကုများထံသို့ ပုံမှန်သွားရောက် ပြသခြင်းများလည်း ရရှိသင့်ပါသည်။

နည်းဥပဒေ - ၃၉

ကိုယ်ဝန်ဆောင် အမျိုးသမီးလူငယ် အကျဉ်းသားများအနေဖြင့် လူကြီးအမျိုးသမီးအကျဉ်းသားများရရှိသည့် အထောက်အပံ့နှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များအား ညီမျှစွာ ရရှိသင့်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးလူငယ်အကျဉ်းသားများသည် ၎င်းတို့ ၏ အသက်အရွယ်ကြောင့် ကျန်းမာရေးနောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစား၍ ၎င်းတို့ ၏ ကျန်းမာရေးအခြေအနေများအား ဆေးပါရဂူများမှ စောင့်ကြည့်စစ်ဆေးသင့်ပါသည်။

II. အထူးအမျိုးအစားများနှင့် သက်ဆိုင်သော နည်းဥပဒေများ

(က) ပြစ်ဒဏ်ချမှတ်ခံနေရသော အကျဉ်းသားများ

၁။ အုပ်စုခွဲခြားခြင်းနှင့် သီးခြားထားခြင်း

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - ၆၇ မှ ၆၉ အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၄၀

အကျဉ်းထောင်ရှိ အုပ်ချုပ်ရေးမှူးများသည် ကျား-မအလိုက် လိုအပ်ချက်များနှင့် အမျိုးသမီးအကျဉ်းသားများ၏ အခြေအနေများကို ကိုင်တွယ်နိုင်ရန်အတွက် အုပ်စုခွဲခြားခြင်းနည်းလမ်းများ ပေါ်ပေါက်လာရန်နှင့် အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ထိုသို့ အုပ်စုခွဲခြားခြင်းသည် အကျဉ်းသားများ၏ စောစီးစွာ ပြန်လည်ထူထောင်နိုင်ရေး၊ ကုသနိုင်ရေးနှင့် လူမှု အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်ခြင်းများအတွက် သင့်လျော်သော သီးသန့် အစီအစဉ်များနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းများကို သေချာစေရန် ဖြစ်သည်။

နည်းဥပဒေ - ၄၁

အကျဉ်းသားများအား ကျား-မဆိုင်ရာ ထိခိုက်လွယ်သော အန္တရာယ်များကို ဆန်းစစ်လေ့လာခြင်းနှင့် အုပ်စုခွဲခြားခြင်းတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

(က) ယေဘုယျအားဖြင့် အမျိုးသမီးအကျဉ်းသားများမှ အခြားသူများထံသို့ အန္တရာယ်ပြုနိုင်မှု နည်းပါးခြင်းတို့ ကို ထည့်သွင်းစဉ်းစားခြင်း၊ အမျိုးသမီးအကျဉ်းသားများပေါ်တွင် ရရှိနိုင်မည့် ပြင်းထန်သော လုံခြုံရေး ဆောင်ရွက်ချက်များမှ သက်ရောက်နိုင်သော နောက်ဆွဲတွဲသက်ရောက်မှု များနှင့် သီးသန့် ထားခြင်း ပမာဏတိုးလာမှု တို့ ၏ သက်ရောက်မှု များတို့ ကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

(ခ) ပြစ်ဒဏ်ချမှတ်ခြင်း လုပ်ငန်းစဉ်များအား စီစဉ်ခြင်းနှင့် နေရာချထားခြင်းတို့ တွင် အမျိုးသမီးများ၏ နောက်ခံအကြောင်းအရာနှင့် ပတ်သတ်သော အရေးကြီးသည့် သတင်းအချက်အလက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ထိုသတင်းအချက်အလက်များတွင် ၎င်းတို့ ကြုံတွေ့ ခံစားခဲ့ဘူးသည့် အကြမ်းဖက်မှု များ၊ စိတ်ကျန်းမာရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်း နောက်ခံအကြောင်းအရာများသာမက၊ မိခင်ဘဝနှင့် မိန်းမသားတာဝန်ဖြစ်သော အခြားပြုစုစောင့်ရှောက်ခြင်းတာဝန်များပါ ထည့်သွင်းစဉ်းစားခြင်းတို့ ပါဝင်သည်။

(ဂ) အမျိုးသမီးများအား ပြစ်ဒဏ်ချမှတ်ခြင်း အစီအစဉ်များတွင် ၎င်းတို့ ၏ ကျား-မအလိုက် လိုအပ်ချက်များနှင့် ကိုက်ညီသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ပရိုဂရမ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်မှု သေချာစေရပါမည်။

(ဃ) စိတ်ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရန်လိုအပ်ချက်များရှိသော အမျိုးသမီးများအား ကန့် သတ်ချက်များမရှိသော နေရာထိုင်ခင်းတွင် ထားရှိရပါမည်။ ထို့ အပြင် ၎င်းတို့ ၏ စိတ်ကျန်းမာရေးပြဿနာများကြောင့် ပြင်းထန်သော လုံခြုံရေးလုပ်ဆောင်မှု များအစား သင့်လျော်သော ကုသမှု နှင့် အနိမ့်ဆုံးဖြစ်နိုင်ချေရှိသော လုံခြုံရေးအဆင့်များသာထားသင့်ပါသည်။ -စသည့်အချက်များ ပါဝင်ပါသည်။

၂။ အကျဉ်းထောင်စနစ်

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - နည်းဥပဒေ ၆၅၊ ၆၆ နှင့် ၇၀ မှ ၈၁အထိ နည်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၄၂

(က) အမျိုးသမီးအကျဉ်းသားများသည် ကျား-မအလိုက် သင့်လျော်သော လိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစားထား၍ မျှတ၍ပြီးပြည့်စုံသော ပရိုဂရမ်များ၏ လုပ်ဆောင်ချက်များကို လက်လှမ်းမီခွင့် ရှိသင့်ပါသည်။

(ခ) အကျဉ်းထောင်စနစ်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့ ချိုတိုက်ကျွေးနေသော မိခင်များနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို တုံ့ ပြန်ပေးနိုင်ရန် လုံလောက်သော ပြုပြင်လွယ်ပြောင်းလဲလွယ်မှု ရှိသင့်ပါသည်။ အမျိုးသမီးအကျဉ်းသားများ အကျဉ်းထောင်၏ လုပ်ဆောင်ချက်များတွင် ပါဝင်လုပ်ကိုင်နိုင်ရန် အကျဉ်းထောင်တွင်းရှိ ကလေးသူငယ် စောင့်ရှောက်ခြင်းဆိုင်ရာ အထောက်အပံ့များနှင့် စီစဉ်မှု များအား ထားရှိသင့်ပါသည်။

(ဂ) အကျဉ်းထောင်တွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့ ချိုတိုက်ကျွေးနေသော မိခင်များနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် သင့်လျော်သော ပရိုဂရမ်များ စီစဉ်ပေးနိုင်ရန် အထူးကြိုးပမ်းဆောင်ရွက်ချက်များ ရှိသင့်ပါသည်။

(ဃ) စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေသော အမျိုးသမီးများ၊ အထူးသဖြင့် ရူပပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ ခံစားခဲ့ရသော အမျိုးသမီးများအတွက် သင့်လျော်သော ဝန်ဆောင်မှု များ စီစဉ်ပေးနိုင်ရန် အထူးကြိုးပမ်းဆောင်ရွက်ချက်များ ရှိသင့်ပါသည်။

လူမှု ဆက်ဆံရေးနှင့် အကျဉ်းထောင်မှ ထွက်လာပြီးနောက် ပြုစုစောင့်ရှောက်ပေးခြင်း
(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နှုန်းဥပဒေများမှ -
နှုန်းဥပဒေ ၇၉ မှ ၈၁အထိ နှုန်းဥပဒေများအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နှုန်းဥပဒေ - ၄၃

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အမျိုးသမီး အကျဉ်းသားများဆီသို့ ပြင်ပမှ
လာရောက်တွေ့ ဆုံလည်ပတ်ခြင်းများကို အားပေးသင့်သည့်အပြင် ဖြစ်နိုင်ချေရှိပါက
လိုအပ်သော ထောက်ပံ့မှု များ ပြုလုပ်ပေးရပါမည်။ ထိုသို့ ထောင်ဝင်စာလာတွေ့ ခြင်းသည်
အမျိုးသမီးများ၏ စိတ်ကျန်းမာရေးနှင့် လူမှု အသိုင်းအဝိုင်းထဲသို့
ပြန်လည်ဝင်ရောက်ခြင်းများအား သေချာစေသည့် အရေးကြီးသော မရှိမဖြစ်ထားရှိရမည့်
လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။

နှုန်းဥပဒေ - ၄၄

အိမ်တွင်းအကြမ်းဖက်မှု ကဲ့သို့ ဆိုးရွားသော အတွေ့အကြုံခံစားခဲ့ရသည့် အမျိုးသမီး
အကျဉ်းသားများအား မည်သည့်မိသားစုဝင်အား ထောင်ဝင်စာလာတွေ့ ရန်
ခွင့်ပြုချက်ပေးရမည်ဆိုသည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ သေချာစွာဆွေးနွေးရပါမည်။

နှုန်းဥပဒေ - ၄၅

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အမျိုးသမီးအကျဉ်းသားများအတွက်
အိမ်ခွင့်၊ အကျဉ်းသားများ၏ လှုပ်ရှားမှု နှင့် လုပ်ဆောင်ချက်များပေါ်တွင်
အနိမ့်ဆုံးကန့် သတ်ချုပ်ချယ်ခြင်း၊ လူငယ်ပြုစုပျိုးထောင်ရေးစခန်းများနှင့် လူထုအခြေပြု
ပရိုဂရမ်များနှင့် ဝန်ဆောင်မှု များကဲ့သို့ သော အခြားရွေးပိုင်ခွင့်နှုန်းလမ်းများကို
ဖြစ်နိုင်ချေအမြင့်ဆုံး အသုံးပြုသင့်ပါသည်။ ထိုသို့ အသုံးပြုခြင်းအားဖြင့် ၎င်းတို့ ၏
အကျဉ်းချခံခြင်းမှ လွတ်မြောက်ရေးသို့ အပြောင်းအလဲ လွယ်ကူစေခြင်း၊ လူမှု အသိုင်းအဝိုင်းမှ
အမြင်ဆိုးများအား လျော့ကျစေခြင်းနှင့် ၎င်းတို့ ၏မိသားစုဝင်များနှင့် ဆက်ဆံရေးပြန်လည်
တည်ထောင်ခြင်းလုပ်ငန်းများအား ဖြစ်နိုင်ချေအစောဆုံးအဆင့်တွင်ပင် လွယ်ကူစေပါသည်။

နှုန်းဥပဒေ - ၄၆

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် ခံဝန်ချုပ်ဖြင့်လွှတ်ထားသူများအတွက်
ဝန်ဆောင်မှု များ သို့ မဟုတ် လူမှု ဘဝဖူလုံရေး ဝန်ဆောင်မှု များ၊
ဒေသဆိုင်ရာလူထုအဖွဲ့ များနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်၍
အမျိုးသမီးများ၏ ကျား-မအလိုက် သေချာသော လိုအပ်ချက်များပါဝင်သည့်

အကျဉ်းချုပ်မကျခင်နှင့် အကျဉ်းချုပ်ကျပြီးသည့်အချိန်များအတွက် ပြီးပြည့်စုံသော ပြန်လည်ပေါင်းစည်းရေး ပရိုဂရမ်များကို ဒီဇိုင်းရေးဆွဲ၍ အကောင်အထည်ဖော်သင့်ပါသည်။

နည်းဥပဒေ - ၄၇

စိတ်ပိုင်းဆိုင်ရာ၊ ဆေးကုသရေး၊ ဥပဒေနှင့် လက်တွေ့ ကျမှု များတွင် အကူအညီလိုအပ်နေသော အကျဉ်းထောင်မှ လွတ်မြောက်သွားသည့် အမျိုးသမီးအကျဉ်းသားများအား ရပ်ကွက်အတွင်းရှိ ဝန်ဆောင်မှု ပေးနိုင်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ထပ်တိုးအထောက်အပံ့များ ပေးအပ်သင့်ပါသည်။

အကျဉ်းထောင်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ နို့ ချိုတိုက်ကျွေးနေသော မိခင်များနှင့် ကလေးသူငယ်များနှင့် မိခင်များ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - နည်းဥပဒေ ၂၃ နည်းဥပဒေအား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၄၈

(က) ကိုယ်ဝန်ဆောင် အမျိုးသမီး သို့ မဟုတ် နို့ ချိုတိုက်ကျွေးနေသော မိခင်များသည် အရည်အချင်းပြည့်စုံသော ကျန်းမာရေးပညာရှင်များမှ စောင့်ကြည့်စစ်ဆေးပေးသည့် ပရိုဂရမ်မှ ၎င်းတို့ ၏ ကျန်းမာရေးနှင့် အစားအစာပေါ်တွင် အကြံဉာဏ်ပေးခြင်းများ ရရှိသင့်ပါသည်။ ထို့ အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးခင်းစ ကလေးငယ်များ၊ ကလေးသူငယ်များနှင့် နို့ ချိုတိုက်ကျွေးနေသည့် မိခင်များအတွက် ငွေကြေးကောက်ခံမှု မရှိသည့် လုံလောက်၍ အချိန်မီသောအစားအစာ၊ ကျန်းမာသော ပတ်ဝန်းကျင်နှင့် ပုံမှန် လေ့ကျင့်ခန်းအခွင့်အရေးများ စီစဉ်ပေးသင့်ပါသည်။

(ခ) သေချာသော ကျန်းမာရေးအကြောင်းပြချက်မှလွဲ၍ အမျိုးသမီးအကျဉ်းသားများအား ၎င်းတို့ ၏ ကလေးသူငယ်များအား မိခင်နို့ တိုက်ကျွေးခြင်းကို ဟန့် တားခြင်းမပြုလုပ်သင့်ပါ။

(ဂ) ဆေးကုသရေးနှင့် အာဟာရရှိသော အစားအစာများ လိုအပ်နေသော၊ လတ်တလော ကလေးမွေးဖွားပြီးစ၊ သို့ သော် မွေးကင်းစ ကလေးများသည် ၎င်းတို့ နှင့် အတူတကွမရှိသော အမျိုးသမီးများအား ကုသမှု ပရိုဂရမ်များတွင် ပါဝင်သင့်ပါသည်။

နည်းဥပဒေ - ၄၉

ကလေးသူငယ်များအား ၎င်းတို့ ၏ မိခင်များနှင့် အကျဉ်းထောင်ထဲတွင် အတူတကွနေထိုင်ရန် ခွင့်ပြုချက်ပေးခွင့် ဆုံးဖြတ်ချက်များသည် ကလေးသူငယ်များ၏

အကောင်းဆုံးအကျိုးများပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်ချသင့်ပါသည်။ မိခင်များနှင့်အတူ အကျဉ်းထောင်ထဲတွင် လိုက်ပါနေထိုင်နေသော ကလေးသူငယ်များအား အကျဉ်းသားများကဲ့သို့ လုံးဝမဆက်ဆံသင့်ပေ။

နည်းဥပဒေ - ၅၀

အကျဉ်းထောင်တွင်းတွင် ကလေးသူငယ်များနှင့်အတူတကွ နေထိုင်နေသော အမျိုးသမီးအကျဉ်းသားများအား ၎င်းတို့ ၏ ကလေးများနှင့် အချိန်ကုန်ဆုံးခွင့်ရစေရန် ဖြစ်နိုင်ချေအမြင့်ဆုံး အခွင့်အရေးများကို စီစဉ်ပေးသင့်ပါသည်။

နည်းဥပဒေ - ၅၁

(က) မိခင်များနှင့် အကျဉ်းထောင်ထဲတွင် အတူတကွလိုက်ပါနေထိုင်သော ကလေးသူငယ်များအား လူထုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပူးပေါင်း၍ အမြဲမပြတ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု များကို စီစဉ်ပေးခြင်းနှင့် ပါရဂူများမှ ၎င်းတို့ ၏ကြီးထွားမှု ဖြစ်စဉ်များအား စောင့်ကြည့်စိစစ်ပေးသင့်ပါသည်။

(ခ) ထိုကလေးများ၏ ကြီးပြင်းလာရသော ပတ်ဝန်းကျင်သည် အကျဉ်းထောင်ပြင်ပရှိ ကလေးများ၏ ကြုံတွေ့ ရသော ပတ်ဝန်းကျင်နှင့် နီးစပ်နိုင်သမျှ နီးစပ်နိုင်ရန် စီစဉ်ပေးသင့်ပါသည်။

နည်းဥပဒေ - ၅၂

(က) ကလေးသူငယ်အား ၎င်း၏မိခင်နှင့် သီးခြားထားခြင်းနှင့် ပတ်သတ်သည့် ဆုံးဖြတ်ချက်များသည် မိမိနိုင်ငံ၏ ချမှတ်ထားသော ဥပဒေများအတိုင်းအတာအတွင်းတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ လေ့လာဆန်းစစ်ချက်များနှင့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးတို့ ပေါ်တွင် မူတည်သင့်ပါသည်။

(ခ) ကလေးသူငယ်အား အကျဉ်းထောင်တွင်းတွင် နေထိုင်ခွင့်ဖယ်ရှားရာတွင် သတိထားပြီး တာဝန်ယူဆောင်ရွက်ပေးသင့်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ထိုကလေးအတွက် အခြားစောင့်ရှောက်ရေး အစီအစဉ်များ ဖော်ထုတ်ပြီးမှသာ နေထိုင်ခွင့်ကို ဖယ်ရှားသင့်ပါသည်။ အကယ်၍ နိုင်ငံခြားသား အကျဉ်းသားဖြစ်ပါက ကောင်စစ်ဝန်ရုံးရှိ အရာရှိများနှင့် တိုင်ပင်ဆွေးနွေးမှု များ ပြုလုပ်ရပါမည်။

(ဂ) ကလေးများ၏ အကောင်းဆုံးအကျိုးကျေးဇူးရရှိနိုင်ရန် ရည်ရွယ်ခြင်းနှင့် ပြည်သူလူထု၏ လုံခြုံရေးအား အထိခိုက်မခံနိုင်သော အခြေအနေများတွင် ကလေးသူငယ်များအား ၎င်းတို့ ၏ မိခင်များထံမှ ခွဲခွာ၍ မိသားစု၊ ဆွေမျိုးများနှင့်

အခြားပြုစုစောင့်ရှောက်ရေး နေရာများတွင် ထားရှိရပါမည်။ ထိုသို့ ထားရှိပြီးပါကလည်း အမျိုးသမီးအကျဉ်းသားများအနေဖြင့် ၎င်းတို့ ၏ ကလေးများနှင့် တွေ့ဆုံခွင့်ရရှိရန် ဖြစ်နိုင်ချေအမြင့်ဆုံး အခွင့်အရေးနှင့် အထောက်အပံ့များ ရရှိသင့်ပါသည်။

၄။ နိုင်ငံခြားသားလူမျိုးများ

(အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - နည်းဥပဒေ ၃၈ အား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၅၃

(က) သင့်လျော်သော နှစ်ဦးနှစ်ဖက် သို့ မဟုတ် အများသဘောတူညီချက်များရှိပါက။ မိမိတို့ နိုင်ငံတွင် အတည်တကျနေထိုင်သူ မဟုတ်သော အမျိုးသမီးနိုင်ငံခြားသား အကျဉ်းသားမှ ၎င်း၏ နိုင်ငံသို့ လွှဲပြောင်းပေးခြင်းအား သဘောတူညီမှု သို့ မဟုတ် လျှောက်ထားခြင်းတို့ ရှိပါက ထိုအချက်အား တတ်နိုင်သမျှစောစီးစွာ ထည့်သွင်းစဉ်းစားရပါမည်။ အထူးသဖြင့် ၎င်းတို့ ၏ နိုင်ငံတွင် ကလေးများရှိပါက လွှဲပြောင်းပေးခြင်းအား စောနိုင်သမျှ စောစီးစွာ ထည့်သွင်းစဉ်းစားရပါမည်။

(ခ) ကလေး၏ အကောင်းဆုံးအကျိုးကြောင့်သော်လည်းကောင်း၊ မိခင်နှင့် ဆွေးနွေးတိုင်ပင်ပြီးလျှင်သော်လည်းကောင်း၊ မိမိတို့ နိုင်ငံတွင် အတည်တကျနေထိုင်သူ မဟုတ်သော အမျိုးသမီးနိုင်ငံခြားသား အကျဉ်းသား၏ ကလေးအား အကျဉ်းထောင်တွင် နေထိုင်ခွင့် ပယ်ဖျက်ခြင်းတွင် ထိုကလေးအား ၎င်း၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခြင်းကို ထည့်သွင်းစဉ်းစားရပါမည်။

၅။ လူနည်းစုနှင့် တိုင်းရင်းသားလူမျိုးများ

နည်းဥပဒေ - ၅၄

အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် မတူညီသော လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု များမှ လာသော အမျိုးသမီးအကျဉ်းသားများသည် ကျား-မနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပရိုဂရမ်များ၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်း၌ ကွဲပြားခြားနားသော လိုအပ်ချက်များနှင့် ခွဲခြားဆက်ဆံခြင်း အမျိုးမျိုးအား ကြိုတွေ့ နိုင်သည်ကို အသိအမှတ်ပြုသင့်ပါသည်။ ထို့ ကြောင့် အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိုအမျိုးသမီးအကျဉ်းသားများနှင့် တကွ သက်ဆိုင်သော အဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်၍ ထိုလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် ပြီးပြည့်စုံသော ပရိုဂရမ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို စီစဉ်ပေးသင့်ပါသည်။

နည်းဥပဒေ - ၅၅

အကျဉ်းထောင်သို့ မဝင်ရောက်ခင်နှင့် လွတ်မြောက်ပြီးသည့်အချိန်များအတွက် ဝန်ဆောင်မှု လုပ်ငန်းများသည် တိုင်းရင်းသား အမျိုးသမီးအကျဉ်းသားများ၊ လူမျိုးခြား အဖွဲ့ များမှ အမျိုးသမီးအကျဉ်းသားများနှင့် သင့်လျော်၍ အားလုံးလက်လှမ်းမီမှု ရှိရေးတို့ ကို သေချာစေရပါမည်။ ထိုသို့ လုပ်ဆောင်ရာတွင်လည်း သက်ဆိုင်သော အဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ပါသည်။

(ခ) ဖမ်းဆီးခံရခြင်း သို့ မဟုတ် စစ်ဆေးစီရင်ရန် စောင့်ဆိုင်းနေသော အကျဉ်းသားများ (အကျဉ်းသားများအား ပြုမှု ဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်နည်းဥပဒေများမှ - နည်းဥပဒေ ၈၄ မှ ၉၃တို့ အား ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။)

နည်းဥပဒေ - ၅၆

သက်ဆိုင်သော အာဏာပိုင်များအနေဖြင့် အမှု စစ်ဆေးစီရင်ခြင်းမတိုင်မီ အကျဉ်းချထားခြင်းခံရသော အမျိုးသမီးများအနေဖြင့် နှိပ်စက်ညှဉ်းပန်းခံရနိုင်သည့် အန္တရာယ်ရှိနိုင်သည်ဆိုသည်ကို အသိအမှတ်ပြုရပါမည်။ ထိုကဲ့သို့ အချိန်တွင် အမျိုးသမီးများ၏ လုံခြုံရေးကို အာမခံပေးနိုင်သည့် ဆီလျော်သောစီမံချက်များကို မူဝါဒများနှင့် လုပ်ဆောင်ချက်များတွင် ထည့်သွင်းရေးသားရပါမည်။ (အောက်တွင်ဖော်ပြထားသော နည်းဥပဒေ - ၅၈တွင် စစ်ဆေးစီရင်ချက် စောင့်ဆိုင်းနေစဉ် အကျဉ်းချထားခြင်းအစား အခြားနည်းလမ်းများကိုလည်း ဖော်ပြထားပါသည်)

III. ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိသည့် အပြစ်ကျူးလွန်သူများအတွက် ဆောင်ရွက်မှု များ
နည်းဥပဒေ - ၅၇

အမျိုးသမီးအပြစ်ကျူးလွန်သူများအတွက် သင့်လျော်သော တုံ့ပြန်မှု များ ပေါ်ထွက်လာရေးနှင့် အကောင်အထည်ဖော်ရေးတို့ တွင် တိုကျိုနည်းဥပဒေသများ၏ သတ်မှတ်ပြဋ္ဌာန်းချက်များအား လမ်းညွှန်ချက်ယူသင့်ပါသည်။ အဖွဲ့ ဝင်နိုင်ငံ၏ ဥပဒေစနစ်အတွင်းတွင် များစွာသော အမျိုးသမီး အပြစ်ကျူးလွန်သူများ၏ မတရားဖိနှိပ်မှု ရာဇဝင်များနှင့် ၎င်းတို့ ၏ မိသားစုအားပြုစုစောင့်ရှောက်ရေးတာဝန်များအား ထည့်သွင်းစဉ်းစား၍ မူကွဲဆောင်ရွက်မှု များ၊ အမှု စစ်ဆေးစီရင်ခြင်းမတိုင်မီ လုပ်ထုံးလုပ်နည်းများနှင့် ပြစ်ဒဏ်ချမှတ်ခြင်းအစာထိုး နည်းလမ်းများအတွက် ကျား-မနှင့် သင့်လျော်သော ရွေးပိုင်ခွင့်များ ပေါ်ပေါက်လာသင့်ပါသည်။

နည်းဥပဒေ - ၅၈

တိုကျို နည်းဥပဒေသ - ၂,၃၇၅ သတ်မှတ်ပြဋ္ဌာန်းချက်များအရ၊ အမျိုးသမီး အပြစ်ကျူးလွန်သူများအား ၎င်းတို့ ၏ နောက်ခံအကြောင်းအရာများနှင့် မိသားစုဆက်နွယ်မှု များအား ထည့်သွင်းစဉ်းစားခြင်းမပြုပဲ မိသားစုများ၊ လူမှု အသိုင်းအဝိုင်းများမှ ခွဲခြား၍မထားသင့်ပါ။ အပြစ်ကျူးလွန်သော အမျိုးသမီးများအား အုပ်ထိန်းစီမံခြင်းတွင် မူကွဲဆောင်ရွက်မှု များ၊ အမှု စစ်ဆေးစီရင်ခြင်းမတိုင်မီ လုပ်ထုံးလုပ်နည်းများနှင့် ပြစ်ဒဏ်ချမှတ်ခြင်းအစာထိုး နည်းလမ်းများ ကဲ့သို့ သော် အခြားနည်းလမ်းများကို သင့်လျော်သောနေရာနှင့် ဖြစ်နိုင်ချေရှိသော နေရာတိုင်းတွင် အကောင်အထည်ဖော်သင့်ပါသည်။

နည်းဥပဒေ - ၅၉

ယေဘုယျအားဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပဲ လုံခြုံမှု ပေးခြင်း - ဥပမာ - လွတ်လပ်သော အဖွဲ့ များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် အခြား လူထုဝန်ဆောင်မှု လုပ်ငန်းများမှ စီမံခန့်ခွဲသော အဆောက်အအုံများတွင် ထားရှိခြင်းမျိုးကို ထိုလုံခြုံမှု လိုအပ်နေသော အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရန် အသုံးပြုသင့်ပါသည်။ အမျိုးသမီး၏ လုံခြုံရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခွင့် အပါအဝင် ယာယီဆောင်ရွက်ချက်များအား လိုအပ်သည့်အချိန်နှင့် သက်ဆိုင်သည့် အမျိုးသမီးများမှ တောင်းဆိုသည့်အချိန်များတွင်သာ ကျင့်သုံးသင့်ပါသည်။ ထိုသို့ ကျင့်သုံးရာတွင်လည်း အမှု ကိစ္စများအားလုံးအား တရားရေးနှင့် အခြား အခွင့်အာဏာရှိသော အာဏာပိုင်များကသာ ကြီးကြပ်သင့်ပါသည်။ ထိုကဲ့သို့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များသည် သက်ဆိုင်သောအမျိုးသမီး၏ ဆန္ဒနှင့် ဆန့် ကျင်ပါက ဆက်လက်ကျင့်သုံးခွင့် မရှိသင့်ပေ။

နည်းဥပဒေ - ၆၀

အမျိုးသမီးအပြစ်ကျူးလွန်သူများအတွက် သင့်လျော်သော အခြားနည်းလမ်းများကို ဖန်တီးပေးနိုင်ရန် ဆီလျော်သည့် အရင်းအမြစ်များ ရရှိနိုင်အောင် စီစဉ်ရပါမည်။ ထိုသို့ နည်းလမ်းများ ဖန်တီးခြင်းသည် ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိသော အပြစ်ကျူးလွန်သူများအတွက် ဆောင်ရွက်မှု များနှင့် အမျိုးသမီးများ ပြစ်မှု ဆိုင်ရာတရားစီရင်ရေးစနစ်တို့ ကို ဆက်သွယ်မှု ရရှိရန် ကြိုးစားမှု များတွင် ရင်ဆိုင်နေရသော အများဆုံးသာမန်ပြဿနာများကို ဖြေရှင်းရန်တို့ ပူးပေါင်းနိုင်ရန်အတွက် ဖြစ်ပါသည်။ ထိုနည်းလမ်းများထဲတွင် ကုသရေး သင်တန်းများ၊ အိမ်တွင်းအကြမ်းဖက်နှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ခံရသူများအတွက် နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ကျန်းမာရေး

မပြည့်စုံသောသူများအတွက် သင့်လျော်သော ကုသမှု များနှင့် အလုပ်ခန့်ခြင်း အလားအလာများ ပိုမိုကောင်းမွန်လာရန်အတွက် ပညာရေးနှင့် သင်တန်းပေးရေး ပရိုဂရမ်များပါဝင်နိုင်ပါသည်။ ဤပရိုဂရမ်များတွင် ကလေးများအား ပြုစုစောင့်ရှောက်ရန်နှင့် အမျိုးသမီးများအတွက် သီးသန့် ဝန်ဆောင်မှု လုပ်ငန်းများကို စီစဉ်ပေးရန် လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

နည်းဥပဒေ - ၆၁

အမျိုးသမီးအဖြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှု ကင်းရှင်းသော နောက်ခံရာဝင်၊ ပြစ်မှု အနေဖြင့် ပြင်းထန်မှု မရှိခြင်း၊ ပြစ်မှု လုပ်ဆောင်မှု ၏ သဘာဝနှင့် ဆက်နွယ်နေခြင်း၊ အမျိုးသမီးများ၏ ပြုစုစောင့်ရှောက်ခြင်း တာဝန်များနှင့် အခြားနောက်ခံအကြောင်းအရာများ စသည့် ပြစ်ဒဏ်လျော့ပေါ့စေရန် အချက်များအား ထည့်သွင်းစဉ်းစားရန်အတွက် တရားရုံးများအနေဖြင့် အာဏာရှိသင့်ပါသည်။

နည်းဥပဒေ - ၆၂

အမျိုးသမီးများသည် ကျား-မအလိုက် သတ်မှတ်ပြဋ္ဌာန်းချက်များ၊ ထိခိုက်နာကျင်မှု ဆိုင်ရာနှင့် အမျိုးသမီးများအတွက် သီးသန့် မူးယစ်ဆေးဝါးအလွဲသုံးစားမှု များအား ကုသပေးနေသော လူထုအသိုင်းအဝိုင်းရှိ ပရိုဂရမ်များအား လက်လှမ်းမီခွင့်အား တိုးတက်သင့်ပါသည်။ ထိုသို့ တိုးတက်စေခြင်းသည် ပြစ်မှု ကာကွယ်ရေးအပြင် ပြစ်ဒဏ်ချမှတ်ခြင်းအစား အမျိုးမျိုးသော အခြားရည်ရွယ်ချက်များအတွက် ဖြစ်ပါသည်။

၁။ ပြစ်ဒဏ်ချမှတ်ပြီးချိန် အစီအစဉ်များ

နည်းဥပဒေ - ၆၃

ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် အကျဉ်းသားကို လွှတ်ပေးခြင်းအတွက် ဆုံးဖြတ်ချက်များတွင် အမျိုးသမီးအကျဉ်းသားများ၏ ပြုစုစောင့်ရှောက်ရေးတာဝန်နှင့် ၎င်းတို့ ၏ လူမှု အသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ပေါင်းစည်းခြင်းအတွက် တိကျသော လိုအပ်ချက်များကို အလေးထားထည့်သွင်း စဉ်းစားသင့်ပါသည်။

၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ နည်းဥပဒေ - ၆၄

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိသော ပြစ်ဒဏ်စီရင်မှု အား ဖြစ်နိုင်ခြေနှင့် ဆီလျော်မှု ရှိသော နေရာများတွင် ပို၍ရွေးချယ်သင့်ပါသည်။ ကျူးလွန်သောပြစ်မှု ကြီးမားခြင်း သို့ မဟုတ် ပြင်းထန်သောကျူးလွန်ခြင်း သို့ မဟုတ် အမျိုးသမီးသည် အန္တရာယ်ဖြစ်စေသူအနေဖြင့် ကိုယ်စားပြုသောကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း ပြစ်ဒဏ်စီရင်မှု အား ထည့်သွင်းစဉ်းစားရာတွင် ကလေး/ကလေးများ၏ အကောင်းဆုံးအကျိုးကို ထည့်သွင်းစဉ်းစားခြင်းများ ပြုလုပ်ရမည့်အပြင် ထိုကလေးများအား ပြုစုစောင့်ရှောက်ရန်အတွက် သင့်လျော်သော ကြိုတင်စီစဉ်မှု များအား သေချာစွာ ရှိသင့်ပါသည်။

၃။ လူငယ်အမျိုးသမီး ပြစ်မှု ကျူးလွန်သူများ နည်းဥပဒေ - ၆၅

ဥပဒေနှင့် သဘောထားကွဲလွဲမှု ရှိသော ကလေးများအား ပုံစံကျခြင်းအား တတ်နိုင်သမျှ အမြင့်ဆုံးရှောင်ကြဉ်သင့်ပါသည်။ လူငယ်အမျိုးသမီး ပြစ်မှု ကျူးလွန်သူများ၏ ကျား-မပေါ် အခြေခံသည့် ခုခံနိုင်မှု အားနည်းခြင်းဆိုသည့်အချက်အား ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရပါမည်။

၄။ နိုင်ငံခြားသား လူမျိုးများ နည်းဥပဒေ - ၆၆

နယ်စပ်ဖြတ်ကျော် အုပ်စုလိုက်ပြစ်မှု ကျူးလွန်ခြင်းအား ဆန့်ကျင်သည့် ကုလသမဂ္ဂသဘောတူစာချုပ် - ၂၆ အား သဘောတူလက်မှတ်ရေးထိုးနိုင်ရန် အစွမ်းကုန်ကြိုးစားသင့်ပါသည်။ ထို့အပြင် လူပုဂ္ဂိုလ်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းအား ကာကွယ်ခြင်း၊ နှိမ်နင်းခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နယ်စပ်ဖြတ်ကျော် အုပ်စုလိုက် ပြစ်မှု ကျူးလွန်ခြင်းအား ဆန့်ကျင်သည့် ကုလသမဂ္ဂသဘောတူစာချုပ် - ၂၇ တို့မှ ပြဋ္ဌာန်းချက်များအား ပြည့်စုံစွာ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ထိုသို့ အကောင်အထည်ဖော်ခြင်းအားဖြင့် တရားမဝင် ကူးသန်းရောင်းဝယ်ခြင်း ခံခဲ့ရသော သားကောင်များအား အမြင့်ဆုံးကာကွယ်မှု စီစဉ်ပေးနိုင်ခြင်းအပြင်၊ နိုင်ငံခြားသားအမျိုးသမီး အများစုအား ဆင့်ပွားမတရားဖိနှိပ်မှု များအား ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။

IV. သုတေသနပြုလုပ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ ပြန်လည် ဆန်းစစ်ခြင်းနှင့် ပြည်သူများ၏ အသိပညာမြှင့်တင်ခြင်း

၁။ သုတေသနပြုလုပ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်း နည်းဥပဒေ - ၆၇

အမျိုးသမီးများ၏ အပြစ်ကျူးလွန်မှု များ၊ အမျိုးသမီးများ ပြစ်မှု ဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းအား အစပျိုးစေသည့် အကြောင်းပြချက်များ၊ ဆင့်ပွား ပြစ်မှု ကျူးလွန်ခြင်းနှင့် ထောင်ဒဏ်များ၏ အမျိုးသမီးများပေါ်တွင် သက်ရောက်မှု များ၊ အမျိုးသမီးများမှ ပြစ်မှု ပြန်လည်ကျူးလွန်ခြင်းအား လျော့ချနိုင်ရေးအတွက် ရေးဆွဲထားသော ပရိုဂရမ်များ၊ အမျိုးသမီး အပြစ်ကျူးလွန်သူများ၏ လူမှု အသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ပေါင်းစပ်ခြင်းအတွက် လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန်အတွက် ကောင်းမွန်သော အစီအစဉ်များ၊ ပရိုဂရမ်များ ပေါ်ပေါက်ခြင်းနှင့် မူဝါဒများချမှတ်နိုင်ခြင်းတို့ အတွက် ပြီးပြည့်စုံ၍ ရလဒ်ကို အခြေခံသည့် သုတေသနလုပ်ငန်း စီစဉ်ရန်နှင့် အထောက်အကူပြုနိုင်ရန်အတွက် ကြိုးပမ်းမှု များ ရှိသင့်ပါသည်။

နည်းဥပဒေ - ၆၈

မိခင်များ ပြစ်မှု ဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် ရင်ဆိုင်ရခြင်းကြောင့် သက်ရောက်မှု ရှိသည့် ကလေးများ၏ အရေအတွက်၊ အထူးသဖြင့် အကျဉ်းထောင်ချခြင်းကြောင့် သက်ရောက်မှု ရှိခြင်းနှင့် ဆက်လျဉ်းသည့် သုတေသနလုပ်ငန်း စီစဉ်ရန်နှင့် အထောက်အကူပြုနိုင်ရန်အတွက် ကြိုးပမ်းမှု များ ရှိသင့်ပါသည်။ ထိုသို့ သုတေသန ပြုလုပ်ခြင်းသည် ကလေးများ၏ အကောင်းဆုံးသော အကျိုးကျေးဇူးများအား ထည့်သွင်းစဉ်းစားထားသော မူဝါဒများချမှတ်ရေးနှင့် ပရိုဂရမ်များ ပေါ်ပေါက်ရေးတို့ တွင် ပါဝင်ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

နည်းဥပဒေ - ၆၉

ပြည်သူလူထုဆီမှ အခါအားလျော်စွာ ထွက်ပေါ်လာသည့် အမျိုးသမီးများ၏ ပြစ်မှု ကျူးလွန်ခြင်း အမှုအရာနှင့် ဆက်နွယ်နေသည့် အချက်အလက်များ၊ ပြဿနာများနှင့် အလားအလာများအား ပြန်လည်သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်းများပြုလုပ်နိုင်ရန် ကြိုးပမ်းမှု များ ရှိရပါမည်။ ထို့ အပြင် အမျိုးသမီးအပြစ်ကျူးလွန်သူများနှင့် ၎င်းတို့ ၏ ကလေးသူငယ်များအနေဖြင့် လူမှု အသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ပေါင်းစပ်ခြင်း လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန်အတွက်လည်း ကြိုးပမ်းမှု များ ရှိသင့်ပါသည်။ ထိုမှသာ

အမျိုးသမီးများ ပြစ်မှု ဆိုင်ရာ တရားစီရင်ရေးစနစ်အား ရင်ဆိုင်ရသည့်အတွက် ကြုံတွေ့ ရမည့် ၎င်းတို့ အပေါ်တွင် အဆိုးမြင်ခြင်းနှင့် မကောင်းသော သက်ရောက်မှု များကို လျော့နည်းစေမည် ဖြစ်သည်။

၂။ ပြည်သူများ၏ အသိပညာမြှင့်တင်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် သင်တန်းများ

နည်းဥပဒေ ၇၀

(က) အမျိုးသမီးများ လူမှု အသိုင်းအဝိုင်းထဲသို့ ပြန်လည်ပေါင်းစည်းနိုင်ရန်နှင့် ၎င်းတို့ ၏ ကလေးများအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးများ ထည့်သွင်းစဉ်းစားခြင်းအနေဖြင့် အမျိုးသမီး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး စနစ်ထဲတွင် ထောင်ချောက်ဆင်အဖမ်းခံရခြင်းသို့ ဦးတည်စေနိုင်မည့် အကြောင်းပြချက်များနှင့် ထိုကိစ္စအား တုံ့ပြန်နိုင်ရန် ထိရောက်သောနည်းလမ်းများအား မီဒီယာနှင့် ပြည်သူများအား အသိပညာ ပေးသင့်ပါသည်။

(ခ) ကောင်းမွန်သော လက်တွေ့ လုပ်ဆောင်မှု များနှင့် သုတေသနများအား အများသိစေရန် ထုတ်ပြန်ကြော်ငြာခြင်းနှင့် ဖြန့် ဝေခြင်းတို့ ရှိရပါမည်။ ထိုသို့ ထုတ်ပြန်ကြော်ငြာခြင်းနှင့် ဖြန့် ဝေခြင်းသည် အမျိုးသမီးအပြစ်ကျူးလွန်သူများအတွက် အမျိုးသမီးများနှင့် ၎င်းတို့ ၏ ကလေးများအား ပြစ်မှု ဆိုင်ရာ တရားစီရင်မှု မှ တုံ့ပြန်ချက်များ၏ ရလဒ်များပိုမိုကောင်းမွန်စေရန်နှင့် တရားမျှတမှု များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

(ဂ) အမျိုးသမီးအကျဉ်းသားများနှင့် အပြစ်ကျူးလွန်သူများနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သတ်၍ မီဒီယာ၊ ပြည်သူလူထုနှင့် တာဝန်ရှိသူများကို သေချာသော သတင်းအချက်အလက်များ ပုံမှန် ပေးအပ်သင့်ပါသည်။ ထိုသတင်းအချက်အလက်များတွင် ကိစ္စရပ်များနှင့် ဆက်လျဉ်းသော နည်းဥပဒေများနှင့် အကောင်အထည်ဖော်မှု များ ပါဝင်သင့်ပါသည်။

(ဃ) သက်ဆိုင်သော ပြစ်မှု ဆိုင်ရာ တရားစီရင်မှု မှ အရာရှိများအတွက် လက်ရှိကျင့်သုံးနေသော နည်းဥပဒေများနှင့် သုတေသနမှ ရလဒ်များပေါ်တွင် သင်တန်းပရိုဂရမ်များ ပေါ်ထွက်ခြင်းနှင့် အကောင်အထည်ဖော်မှု များ ရှိသင့်ပါသည်။ ထိုမှသာ ၎င်းတို့ ၏ အသိပညာများ တိုးတက်လာ၍ ကျင့်သုံးနေသော ပြဋ္ဌာန်းချက်များကို တုံ့ပြန်နိုင်မှု များ နိုးကြားလာစေပါမည်။